

闲事。 / လျှို့ဝှက်လုပ်ငန်းစဉ်ကမ်းအရတုပါး၏တာဝန်ကို တွေးက ~ ခြင်းမဖြူ။ 根据秘密工作纪律, 不得探问另一个人的工作任务。 II နှဲ 爱管闲事的人: ကို ~ 好管闲事的男人 / ဦ ~ 好管闲事的女人

စပ်စောင် နဲ့ **<sat saun>** 两三块布头拼缝在一起的毯子、被单等; 用碎片拼起来的毯子、被单等

စပ်စပ် I ကော် **<sat sat>** ①肯定地, 确切地: မှုချ ~ 肯定无疑 ②(水等) 少许: ချေ ~ နှုတ်သည်။ 用少许一点水煮。 / မျက်ရည် ~ နဲ့ 眼泪汪汪的 ③完整地, 等边形的: လေးတောင် ~ 正方形 ④(红、白等颜色) 淡淡地: ပြု ~ 有些发白 ⑤好管闲事: ထို ~ ဒို ~ မလုပ် ပါနဲ့ 别到处去管闲事。 ⑥接连在一起, 紧贴着: ထွန် ဧေး ~ ဧေး။ 犁田时犁得细一些 (沟壑密一点)。 ⑦热辣辣地, 疼痛地: လက်ဝါးခေါ်ကို ~ ခံလိုက်ရသည်။ 被手掌打得热辣辣的。 II ဓား **<sat sat>** 猪吃食的咀嚼声: ဝက်စိုးစားသက့်သို့ ~ မြှုတ်အောင်ပြုတတ်။ 象猪吃食那样发出吧嗒声。

စပ်စပ်တော့ ကော် **<sat sat taw'>** (方)原来

စပ်စပ်ဖာဖာ ကော် **<sat sat pha ba>** 想方设法

စပ်ဆရာ နဲ့ **<sat hs-ya>** 木匠, 木工, 木工师傅

စပ်ဆေး နဲ့ **<sat hsei>** 药物的混合剂

စပ်ဆို ကာ့ **<sat hso>** 作诗, 作曲

စပ်ဆိုက် ကာ့ **<sat hsait>** 与……有关系, 相关: ကာရကတ္တာ သည်ထော်ယူအားဖြင့် ကြိုးသွား ~ ၏။ 格一般与动词有关系。

စပ်ဆိုင် ကာ့ **<sat hsain>** 与……有关, 有联系: မြန်မာဘဏ် ~ သမျှကိုသုတေသနယူပါသည်။ 有关缅文的事情均由他负责。

စပ်တင့် ကော် **<sat t-ngan' ngan'>** = ဆတ်တင့်

စပ်တဲ့ နဲ့ **<sat tu>** 合营, 合股, 合资: အဲခိုက်ယောက်က ~ ခိုင်ခံတာဆိုပဲ။ 据说是这两个人合伙坐庄。

စပ်တော် ကာ့ **<sat taw>** 有亲戚关系

စပ်တင်လေ့ နဲ့ **<sat tin hlei>** 舷上钉有木板的独木舟。简称 စပ်တင်:

စပ်တိုင် နဲ့ **<sat tain>** ①古代制造木轮时拼接木板的榫头 ②木船舷上供撑船时用的扶手的小支柱

စပ်ထား နဲ့ **<sat ht-mein>** 用各种颜色的布头拼缝的女筒裙

စပ်ထူး နဲ့ **<sat hton>** 传统写作法

စပ်ထည့် ကာ့ **<sat hte'>** 配料, 调配

စပ်နား နဲ့ **<sat nwa:>** ①杂种牛 ②一种肥壮的牛

စပ်နော့ ကာ့ **<sat hnaw:>** 混合, 搅和: အဆိုအဖတ်တို့ကို ~ ချက်ကျိုးပြန်ချုပ်တိယရသည်၏ 用油渣炼制的下脚油

စပ်နှုံး ကာ့ **<sat hnwe>** 联结, 联系

စပ်ပညာ နဲ့ **<sat pyin nya>** 为和尚火葬仪式装饰停尸棚和彩棚的技术

စပ်ပုံး နဲ့ **<sat p-hso:>** 绿、黄、红三色相间的男筒裙

စပ်ပုံပြုး နဲ့ **<sat pu sat pya:>** 薄荷糖, 也称为 ပူရိုး

စပ်ပုံပိုလောင် ကော် **<sat pu sat laun>** 热辣辣地(痛), 杀(痛)

စပ်ပေါက် နဲ့ **<sat paut>** 独木船舷和舷上木板之间的接缝; 古代牛车轱辘 မဲ 和 စပ် 的连接处(见 ၁၀၂ 图)

စပ်ဖာ ကာ့ **<sat pha>** 拼补: စုတ်နေသာပုံးကိုယူပြီး ~ သည်။ 拼补破筒裙。

စပ်ဖော် နဲ့ **<sat phe:>** 中国锦缎

စပ်ဖုံး နဲ့ **<sat phon:>** 木船船帮上钉的木板

စပ်ဖော် ကာ့ **<sat phet>** 混合, 合作

စပ်ဖိန်း ကာ့ **<sat phein:>** 杀(痛)

စပ်ဖျော်ဖျော် ကော် **<sat phyin: byin:>** 热辣辣地(痛)

စပ်ဖျော် ကော် **<sat phye: bye:>** 嘻皮笑脸: ခိုင်တံ့သည်နောင်းပါ ~ မဝါယ်ပါနဲ့။ 严肃一点, 别嘻皮笑脸的!

စပ်ဘီး နဲ့ **<sat bein:>** 木制车轮

စပ်မိစပ်ရာ နဲ့ **<sat mi' sat ya>** 东拉西扯的话

စပ်မျက်မှန် နဲ့ **<sat myet hman>** 双光眼镜

စပ်ယုက် ကာ့ **<sat shet>** ①密切联系: ကမ္မာအရေးနှင့်ပါမားရေး ရေးအုပ်ချုပ် ~ ရေးသည်။ 缅甸的事情就是这样与世界上的事情联系着的。②性交

စပ်ယုဉ် ကာ့ **<sat shin>** 联系, 联想, 对比: လက်ငွေးတွေ့နေရ သောအာဖြစ်အပျက်တွေ့နှင့်ကိုယ့်အဖြစ်ကို ~ ကြည့်သည်။ 将现实情况同自己的遭遇作了对比。

စပ်ရိုဝ်ရေး နဲ့ **<sat yi' sat yaw:>** 快黎明的时候, 拂晓

စပ်ရွား I နဲ့ **<sat sha:>** 【植】一种小灌木, 其皮可制绳 II နော် **<sat sha:>** 热辣, 辛辣

စပ်ရှိမ်း နဲ့ **<sat shein:>** ①味辣: စပ်ရှိမ်းရှိမ်း (味) 辣呼呼的, 热辣辣 ②气味难闻

စပ်ရှုံး ကာ့ **<sat hlin:>** 有关, 与……有关连: ကျွန်းမားရေးလုပ်ငန်းများရှင် ~ ရှိမ်းလောင်ပြောသွားသည်။ 作了关于卫生工作的报告。

စပ်လေ့ နဲ့ **<sat hlei>** 用木头拼制而成的船(与独木舟相对)

စပ်သမား နဲ့ **<sat th-ma:>** = စပ်ဆရာ

စပ်သီး နဲ့ **<sat thi:>** = ဓမ္မတ်သီး

စပ်သွေ့ ကာ့ **<sat thwe:>** 联系, 关连: သူရှင် ~ ပြီးတော့သိရတပါ။ 我是通过他间接认识的。

စပ်ဟပ် ကာ့ **<sat hat>** ①符合, 吻合, 相符: စိမ်ကိန်းရေးဆွဲရာ၏ အကြေအင်ရှင် ~ မိဇန်လိုင်။ 制定计划要符合(实际)情况。②联系, 拼合, 调配: ဘဲစာများကောင်းစွာ ~ ရှုံးကျွေးသည်။ 调好鸭食后喂养。③作诗, 写作: ကဗျာ ~ သည်။ 作诗。